



ကျောင်းကြီးကြပ်ရေးမှူး Mrs. Cheryl Watson-Harris

Mrs. Vickie B. Turnen ဘုတ် ဥက္ကဋ္ဌ  
Mr. Dijon DaCosta ဒု- ဥက္ကဋ္ဌ  
Mrs. Anna Hill  
Mr. Marshall D. Orson  
Mrs. Deirdre Pierce  
Mrs. Allyson Gevertz  
Dr. Joyce Morley

**မီဒီယာ အကြံပေး (MEDIA ADVISORY)**

နိုဝင်ဘာလ 5 ရက်၊ 2021 ခုနှစ်

**ဆက်သွယ်ရန် -**

Portia Kirkland 678-427-4898  
Carla Parker, 404-734-1717

**DEKALB ကောင်တီ ခရိုင်ကျောင်းမှ အဆိုပြုထားသည့် ကျောင်း ပရောဂျက်များ နှင့် တိုးတက်မှုများ၊ E-SPLOST ဘက်စုံ မဟာစီမံကိန်း အတွက် နောက်အဆင့်များကို ကြော်ငြာခြင်း**

STONE MOUNTAIN၊ Ga. - မကြာသေးမီက အတည်ပြုထားသော E-SPLOST (ပညာရေးဆိုင်ရာ အထူး ရည်ရွယ်ချက် ဒေသခံ ရွေးချယ်မှု အရောင်းအခွန်) မှ ရန်ပုံငွေရရှိမည့် ခရိုင်တစ်ခုစီရှိကျောင်းများနှင့် ပံ့ပိုးမှုအဆောက်အအုံ တိုးမြှင့်ရေးအတွက် အကြမ်းဖျင်းဖော်ပြထားသည့် ဘက်စုံ မဟာ စီမံကိန်း နှင့်ပတ်သက်၍ ထုတ်ပြန်ကြေငြာရန် DeKalb ကောင်တီခရိုင်ကျောင်း အရာရှိများသည် လာမည့် တနင်္လာနေ့၊ နိုဝင်ဘာလ 8 ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပါသည်။

ဘယ်အချိန်လဲ - တနင်္လာနေ့၊ နိုဝင်ဘာလ 8 ရက်၊ ညနေ 2:45 နာရီ

ဘယ်မှာလဲ - DeKalb ကောင်တီ ခရိုင်ကျောင်း၊ အုပ်ချုပ်ရေးနှင့် သင်ကြားရေးဆိုင်ရာ ကွန်ပလက်စ် (Administrative and Instructional Complex) 1701 Mountain Industrial Blvd, Stone Mountain, GA 30083

**မိန့်ခွန်းပြောသူ -**

DCSD ကြီးကြပ်သူဌာနမှူး Cheryl Watson-Harris DeKalb ပညာရေးဘုတ်အဖွဲ့၊  
DeKalb ပညာရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ Vickie Turner

"ကျွန်ုပ်တို့၏ ရှင်းလင်းမြင်သာမှု နှင့် ထိတွေ့ချိတ်ဆက်မှု ကတိကဝတ်အစိတ် အပိုင်း တစ်ခုအနေဖြင့် အတည်ပြုထားသည့် E-SPLOST ရန်ပုံငွေ အဆက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်ုပ်တို့စဉ်းစားသည့် ပြောင်းလဲရေး ပရောဂျက်များ အကြောင်း ကြားသိရန် ရပ်ရွာအသိုင်းအဝိုင်းအား ဆက်လက်ဖိတ်ခေါ်ပါတယ်။" ဟု DeKalb ကြီးကြပ်သူ ဌာနမှူး Cheryl Watson-Harris မှ ပြောကြားခဲ့ပါသည်။

**E-SPLOST အကြောင်း**

E-SPLOST ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို DeKalb ကောင်တီမဲဆန္ဒရှင် 81 ရာခိုင်နှုန်း၏ ထောက်ခံမဲဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ 2 ရက်က အတည်ပြုခဲ့သည်။ E-SPLOST သည် DeKalb ကောင်တီတွင် ဝယ်ယူသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအပေါ် အခွန်တစ်ရာခိုင်နှုန်းကို နောက်လာမည့်ငါးနှစ်အထိ ကောက်ခံမည်ဖြစ်ပါသည်။ E-SPLOST သည် DCSD အတွက် အဆက်ဖြစ်ပါသည်။ E-SPLOST V ရန်ပုံငွေကောက်ခံမှုသည် ဇူလိုင်လ 2017 ခုနှစ် မှ ဇွန်လ 2022 ခုနှစ်အထိ ဖြစ်ပါသည်။ E-SPLOST VI စုဆောင်းကောက်ခံမှုကို ဇူလိုင် 2022 မှ ဇွန်လ 2027 အထိ စည်းကြပ်ကောက်ခံရန် စီစဉ်ထားသည်။ DCSD သည် အခွန်ငွေ ဒေါ်လာသန်းပေါင်း \$660 မှ \$700 အထိ ဝင်ငွေ ရရှိမည်ဖြစ်ကြောင်း၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှုများနှင့် ပရိုဂရမ် မြှင့်တင်ရေး စီမံကိန်းများကို ရန်ပုံငွေထောက်ပံ့ရန် ခန့်မှန်းထားပါသည်။

E-SPLOST ပရောဂျက်များတွင် Cross Keys အထက်တန်းကျောင်းအသစ် ဆောက်ရန် ပါဝင်သည်။ Sequoyah ကျောင်းအစုအဝေးတစ်ခု ဖန်တီးခြင်းတွင် အလယ်တန်းကျောင်း အသစ်၊ အထက်တန်းကျောင်းနှင့် အနီးနားရှိ Dresden မူလတန်းကျောင်း အပါအဝင်၊ McNair အထက်တန်းကျောင်းကို Career Tech Academy အဖြစ် ပြန်လည်ဖွဲ့စည်းခြင်း၊ Dunaire နှင့် Allgood မူလတန်း ကျောင်းများကို အစောပိုင်း လေ့လာသင်ယူမှုစင်တာတစ်ခုဖြင့် ကျောင်းသစ် တစ်ခုအဖြစ် ပေါင်းစည်းခြင်း နှင့် Hawthorne မူလတန်းကျောင်းကို ပြန်လည်တည်ဆောက်ခြင်းတို့ ပါဝင်သည်။

အခြားသော ပရောဂျက်များထဲတွင် Avondale အထက်တန်းကျောင်းကို အဆောက်အဦးအသစ်ဖြင့် အစားထိုးခြင်း နှင့် အားကစားကွင်းမှ အနုပညာဖျော်ဖြေရေး အကယ်ဒမီ (Performing Arts Academy) ဖြစ်လာစေခြင်း၊ Towers အထက်တန်းကျောင်းသို့ ပြောင်းလဲခြင်းဖြင့် Cyber Technology and Engineering Academy ကို တည်ထောင်ခြင်း၊ Dresden မူလတန်းကျောင်းကို ပြန်လည်တည်ဆောက်ခြင်း၊ Stoneview မူလတန်း ကျောင်းကို ပြန်လည်တည်ဆောက်ခြင်း၊ Jolly မူလတန်းကျောင်းကို ပြန်လည် တည်ဆောက်ခြင်း၊ Austin မူလတန်းကျောင်း၌ K-8 ဖွင့်ခြင်း၊ နောက်ထပ်သော အစောပိုင်း လေ့လာသင်ယူမှုစင်တာများ၊ နောက်ထပ်သော နည်းပညာဆိုင်ရာ အဆောက်အအုံ တိုးမြှင့်မှုများ ပါဝင်ပါသည်။

နောက်ထပ်သော အချက်အလက်များ ရယူရန် ကျေးဇူးပြု၍ [www.dekalbschoolsga.org/e-splost](http://www.dekalbschoolsga.org/e-splost) တွင် လည်ပတ်ကြည့်ရှုပါ။

###